

DCA-NCA အသေးစားရန်ပုံငွေ အတွက် လျှောက်လွှာများတောင်းခံခြင်း
အမှတ်. 01/2019

မညီမျှမှုများ တိုက်ဖျက်ခြင်း၊ လူထု၏ ကြံ့ကြံ့ခံနိုင်စွမ်းရည်များ တည်ဆောက်ခြင်း
(အသက်မွေးဝမ်းကြောင်းဆိုင်ရာ) နှင့် အသက်ကယ်ဆယ်ခြင်း

အရပ်ဖက် လူမှုအဖွဲ့အစည်းများ (CSOs)၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ (Local NGOs)၊
ယုံကြည်မှုအခြေပြု အဖွဲ့အစည်းများ (Faith-based Organizations) နှင့် လွတ်လပ်သော
လူ့အခွင့်အရေးလှုပ်ရှားသူ/ပြောင်းလဲမှု လုပ်ဆောင်နေသူများ အတွက် အသေးစားရန်ပုံငွေ အစီအစဉ်

က။ ရည်ရွယ်ချက်

DCA-NCAသည် မြန်မာနိုင်ငံအတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ ယုံကြည်မှုအခြေပြု အဖွဲ့အစည်းများနှင့် လူထုဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်တွင် လုပ်ကိုင်နေကြသော အခြားလွတ်လပ်သော တစ်ကိုယ်တော် လှုပ်ရှားလုပ်ကိုင်သူ များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် မြေပြင်တွင် ပြုပြင်ပြောင်းလဲမှုများကို အမှန်တကယ် လုပ်ဆောင်နေသူများအတွက် ရန်ပုံငွေအခွင့်အလမ်း ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပါသည်။ DCA-NCA၏ အသေးစားရန်ပုံငွေ အစီအစဉ်သည် ၂၀၁၈ခုနှစ်တွင် စတင်ခဲ့ပြီး၊ ယခုအခါထပ်မံ၍ အောက်ပါလုပ်ငန်းများကို လုပ်ဆောင်မည့်သူများအတွက် ထပ်မံဖွင့်လှစ်ခေါ်ယူခြင်း ဖြစ်ပါသည်။

ခ။ လုပ်ဆောင်ရမည့် လုပ်ငန်းနယ်ပယ်

အသက်ကယ်ဆယ်ခြင်းနှင့် လူထု၏ ကြံ့ကြံ့ခံနိုင်စွမ်းရည်များ တည်ဆောက်ခြင်း

- ပဋိပက္ခများဒဏ်ခံနေရသော လူထုများအတွက် အရေးပေါ်လိုအပ်ချက်များကို လုပ်ဆောင် ဖြေရှင်းပေးနိုင်သည့် လုပ်ငန်းစဉ်များနှင့် အကာအကွယ်ပေးခြင်း လုပ်ငန်းစဉ်များ
- အထက်ဖော်ပြပါ အဓိကကဏ္ဍများအတွက် အထောက်အပံ့ဖြစ်စေသော အသိပေးစည်းရုံး လှုံ့ဆော်မှုလုပ်ငန်းစဉ်များ (Advocacy) စသည့်တို့ လုပ်ဆောင်နိုင်ပါသည်။

မညီမျှမှုများကို တိုက်ဖျက်ခြင်း - ခွဲခြားနှိမ်ချဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်း နှင့် တရားမျှတမှု မရှိခြင်း ဆိုင်ရာလုပ်ငန်းစဉ်များ

- ကျား၊ မ ရေးရာတန်းတူညီမျှရေး ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုမှ ကာကွယ် တိုက်ဖျက်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များ။
- သဟဇာတဖြစ်သော လူမှုအသိုင်းအဝိုင်း တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ။
- လူ့အခွင့်အရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေး ၊ တောင်သူ လယ်သမားများ၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်များ။ ထိခိုက်လွယ်သော လူထုများ၊ လူနည်းစု ရွှေ့ပြောင်းနေထိုင်သူများ ၊ မသန်စွမ်းသူများ၊ ခုခံအားကျဆင်းမှုရောဂါပိုးရှိသူများ ၊ လိင်စိတ်ခံယူမှုကွဲပြားသူများ (LGBTIQ)

စသည့်တို့နှင့် ပက်သက်သော ကိစ္စရပ်များအား ဖြေရှင်းလုပ်ဆောင်နိုင်သည့် လုပ်ငန်းစဉ်များ (သို့မဟုတ်) အသေးစားစီမံချက်ငယ်များကို လုပ်ဆောင်နိုင်ပါသည်။

တက်ကြွသောလူထုနှင့် လှုပ်ရှားမှုများ

လူထုလှုပ်ရှားမှုနှင့်ဆိုင်သော လုပ်ဆောင်ချက်များအား ပံ့ပိုးပေးနိုင်သည့် လုပ်ငန်းစဉ်များ (သို့မဟုတ်) အပြုသဘောဆောင်သောပြောင်းလဲမှုကို လုပ်ဆောင်ရန် လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူခြင်း နှင့် အဖွဲ့အစည်းအတွင်း ရေရှည်အသုံးပြုနိုင်ရန် ရင်းနှီးမြှုပ်နှံခြင်း စသည့် လုပ်ငန်းစဉ် များကို လုပ်ဆောင်နိုင်ပါသည်။

ဂ။ လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကာလ

အသေးစားစီမံချက်ငယ်များ (သို့မဟုတ်) လုပ်ငန်းစဉ်များကို (၆)လ တာကာလအတွင်း ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ လျှောက်ယူ/တောင်းဆိုထားသောငွေကြေးပမာဏ အတိုင်း ကုန်စင်အောင် သုံးစွဲရမည်ဖြစ်ကာ၊ ၃၁ရက်၊ ဒီဇင်ဘာလ၊ ၂၀၁၉ နောက်ဆုံးထားကာ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။

ဃ။ လျှောက်လွှာတင်ရန် လိုအပ်ချက်များ

- DCA-NCA ၏ အသေးစားရံပုံငွေ လျှောက်လွှာအား ဖြည့်ပါ။
- ဆက်သွယ်ရန် အချက်အလက်များ ဖြည့်ပါ - ဆက်သွယ်ရမည့်သူ၏ အမည်၊ အဖွဲ့အစည်း လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် အီးမေးလ် စသည့်တို့ကို ပြည့်စုံစွာ ဖြည့်ပါ။
- အသေးစားရံပုံငွေလျှောက်လွှာတွင် လုပ်ငန်းစဉ်နှင့်သက်ဆိုင်သော နောက်ဆက်တွဲအချက် အလက် စာရွက်စာတမ်းများ ပါဝင်ရမည်။ ဥပမာ - လုပ်ငန်းအစီအစဉ်နှင့် လုပ်ငန်းစဉ်များ လုပ်ဆောင်မည့် အချိန်ဇယား
- လျှောက်လွှာတွင် လုပ်ငန်းစဉ်တစ်ခုစီအတွက် တွက်ချက်ထားသော (ခန့်မှန်း)ငွေကြေးစာရင်း ပါရှိရမည်။ (ဖြစ်နိုင်ပါက)
- လျှောက်ထားသူ (သို့မဟုတ်) အဖွဲ့အစည်းသည် DCA-NCAနှင့် လက်ရှိ သဘောတူစာချုပ် ချုပ်ဆိုလုပ်ကိုင်ပြီး ရန်ပုံငွေရရှိနေသူ (သို့) အဖွဲ့အစည်း မဖြစ်ရပါ။

မှတ်ချက်။ ။ ရေးသားထားသော လျှောက်လွှာများသည် စာမျက်နှာ(၃)မျက်နှာထက် မပိုစေဘဲ လျှောက်ထားရမည်။ (ခန့်မှန်း ငွေကြေးစာရင်း မပါ)

င။ အကဲဖြတ်သုံးသပ်မှုဆိုင်ရာ စံနှုန်းများနှင့် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ

လျှောက်လွှာများကို DCA-NCA၏ ရန်ပုံငွေရွေးချယ်ရေး ကော်မတီမှ သုံးသပ်အကဲဖြတ်မည်ဖြစ်ပြီး၊ ရေးသားချက်များဆိုင်ရာ အားသာချက်များ၊ DCA-NCA၏ ရည်ရွယ်ထားသော မဟာဗျူဟာ များနှင့် ကိုက်ညီမှုရှိခြင်းနှင့် အနာဂတ်တွင် ဆက်လက်ပူးပေါင်း လုပ်ဆောင်ရန် အလားအလာရှိခြင်း စသည့် အချက်အလက်များပေါ် မူတည်ကာ သုံးသပ်အကဲဖြတ်မည် ဖြစ်သည်။ အခြေခံလိုအပ်ချက် အချက်အလက်များနှင့် ကိုက်ညီမှုရှိသော လျှောက်လွှာများကို ကော်မတီမှ ရွေးချယ်ရန် သဘောတူ ဆုံးဖြတ်မည်ဖြစ်သည်။

အသေးစားရုံပုံငွေလျှောက်ထားခွင့်နှင့် အကျုံးဝင်သည့် လုပ်ငန်းစဉ်နှင့် ကုန်ကျစရိတ်များ

၁။ တစ်ကြိမ်တည်းသာ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ

၂။ တစ်ကိုယ်တော် လှုပ်ရှားသူများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် ပြောင်းလဲမှု လုပ်ဆောင်နေသောသူများအား ပံ့ပိုးပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ

၃။ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် သင်တန်းဆိုင်ရာ ကုန်ကျစရိတ်များ

၄။ လုပ်ငန်းလုပ်ဆောင်ရန် အရေးကြီးသောပစ္စည်းများ ဝယ်ယူရန် ကုန်ကျစရိတ်များ

မှတ်ချက်။ ။ အဖွဲ့အစည်းရန်ပုံငွေနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကုန်ကျစရိတ်များ ထည့်သွင်းခြင်းသည် အကျုံးမဝင်ပါ။

၈။ လျှောက်ထားမှုဆိုင်ရာ အချက်အလက်များ

- အများဆုံး ပံ့ပိုးငွေပမာဏမှာ ယူရို ၁၀,၀၀၀ ဖြစ်ပါသည်။
- လျှောက်လွှာနောက်ဆုံးနေ့- DCA-NCA၏ အသေးစားရန်ပုံငွေ လျှောက်လွှာများလက်ခံမှု (ပထမအသုတ် အကဲဖြတ်မှုအတွက်) လျှောက်လွှာပိတ်ရက် နောက်ဆုံးနေ့သည် (၁၃)ရက်၊ ဇွန်လ၊ ၂၀၁၉ ကြာသာပတေးနေ့ ဖြစ်ပါသည်။ ထိုရက် နောက်ပိုင်းတွင် လျှောက်ထားလာသော လျှောက်လွှာ များကို တစ်လတစ်ခါ သုံးသပ် အကဲဖြတ်သွားမည် ဖြစ်ပါသည်။
- လျှောက်လွှာများကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေ လျှောက်ထား နိုင်ပါသည်။
- လျှောက်လွှာများကို အောက်ပါ အီးမေးလ် လိပ်စာသို့ ပေးပို့နိုင်ပါသည်။

Naw Vinophy (Programme Assistant) - nvin@dca.dk

မှတ်ချက်။ ။ **ဖုန်းလက်ခံဖြေကြားမည် မဟုတ်ပါ။** DCA-NCAမှ ပဏာမရွေးချယ်ခံရသော သူများ (သို့မဟုတ်) အဖွဲ့အစည်းများကို ဆက်သွယ်မည်ဖြစ်ပြီး၊ ရွေးချယ်ခြင်းမခံရသောသူများ (သို့) အဖွဲ့အစည်းများအား အီးမေးလ်ဖြင့် ပြန်လည် အကြောင်းကြားမည် ဖြစ်ပါသည်။

ဘာသာပြန်ကွဲလွဲချက်ရှိပါက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အချက်များသည် အတည် ဖြစ်ပါသည်။